

ရေးမှု နှု၊ <yei: hmu> 事情
 ရေးမှတ် က၊ <yei: hmat> 写下,记录: သူ့လိပ်စာ ~ ထား
 လိုက်ပါ။ 记下他的地址。
 ရေးယူ က၊ <yei: yu> = ရေးမှတ်
 ရေးရာ I နှု၊ <yei: ya> 事情: ကမ္ဘာ့ ~ 国际事务 / လူငယ်
 ~ 青年事务 II နှု၊ <yei: ya> 聪明,懂事: သွက်လက်
 ~ တဲ့ကလေး 伶俐的小孩
 ရေးရေး I က၊ <yei: yei> ①隐隐约约,模模糊糊: ~
 မြင်သည်။ 隐约可见。②有些希望,有点眉目,有些象样
 子: ဤအလုပ်မှာအခြားအလုပ်များထက် ~ ရှိသည်။ 这件工作
 比其他工作更有希望。/ ဒီကောင်ခိုင်းရတာမှ ~ ရှိသေးတယ်။
 叫他去干还有点希望。/ ဒီဆေးစားတော့မှ ~ ရှိသေးတယ်။
 吃了这药倒有点见效了。 II နှု၊ <yei: yei> 隐隐约
 约的,模模糊糊的: နှုတ်ခမ်းမှူး ~ ကိုပင်မြင်နိုင်သည်။ 隐约
 可以看到嘴上的胡须。
 ရေးရေးမှေးမှေး က၊ <yei: yei: hmei: hmei> = ရေးရေး
 ရေးရေးရာရာ က၊ <yei: yei: ya ya> 郑重其事,当作一回
 事儿: ချော်လဲတာပဲ။ ~ လုပ်လို့။ 跌了一跤没什么了不起。
 ရေးရေးရော်ရော် က၊ <yei: yei: yaw yaw> 隐隐约约,模
 模模糊糊: ~ ကလေးပဲမြင်ရတယ်။ 只能隐隐约约地看到。
 ရေးရေးရိပ်ရိပ် က၊ <yei: yei: yeit yeit> 隐隐约约: စူးရှ
 သောဝေဒနာသည်ကျန်တော့ရင်တွင် ~ ထင်လာသည်။ 我心中隐隐
 地感到针刺般的痛楚。
 ရေးသား က၊ <yei: tha> 写,写作: ဆောင်းပါး ~ သည်။ 写
 文章。/ ယခုအခါတို့မှာ ~ စတုဂံအလွန်ရှားပါးလှ၏ဟုဆိုနိုင်။
 目前可供我们写作的题材不能说很少。
 ရေးသားပြုစု က၊ <yei: tha: pyu' zu> 编著,编写,编纂:
 ကျမ်းတစောင် ~ ရန်မလွယ်လှ။ 编写一本书很不容易。
 ရေးသူ နှု၊ <yei: thu> 著者,作者
 ရဲ I ဝ၊ <ye> ①相当于汉语表领属关系的“的”: ကျနော်
 ~ စာအုပ်ဟိုမှာထားတယ်။ 我的书,放在那儿。②置动词、
 形容词后表肯定语气: ကောင်းတော့ကောင်းပါ ~ ၊ ဈေးက
 ကြီးလွန်းတယ်။ 好倒好,可是价钱太贵。/ စားလားစား ~ ၊
 ပြောလားပြော ~ ၊ 又是吃又是说。/ မာ ~ လား။ 你好! II
 အ၊ <ye> 呼语“呀!”, ကိုသိန်းဟန် ~ ၊ ဒီမှာပဲထိုင်ပြီးအပန်း
 ဖြေပါ။ 哥登汉呀! 你就坐在这儿歇歇吧!
 ရဲ သားနဲ့ သ၊ <ye' tha: ne> 明明是……可是……: =
 လျက်သားနှင့် (书面语)
 ရဲ I နှု၊ <ye> 警察,公安人员 II နှု၊ <ye> ①勇
 敢,大胆: ~ ယင်ထွက်ခဲ့။ 有种的,你出来! / တော်တော်
 ~ တဲ့ကောင် 胆子相当大的人 ②鲜红,血红: နီလိုက်
 တာ ~ နေတာပဲ။ 红极了。 III က၊ <ye> 敢于,勇
 于: ပြော ~ သည်။ 敢说。/ မလုပ် ~ ဘူး။ 不敢做。
 ရဲက နှု၊ <ye: ka> (马,象等的)鞍垫

ရဲကင်း နှု၊ <ye: gin> 巡警,警哨,警察哨所
 ရဲကျော် နှု၊ <ye: gyaw> 掺了红米、糙米的米
 ရဲကြပ် နှု၊ <ye: gyat> 警察中士
 ရဲကြပ်ကြီး နှု၊ <ye: gyat kyi> 警察上士
 ရဲခို နှု၊ <ye: kho> 城头上的女墙
 ရဲခိုတိုင် နှု၊ <ye : go dain> = ရဲခို
 ရဲခေါင် နှု၊ <ye: gaun> ①特别勇敢的人 ②缅甸古代“勇士”
 称号
 ရဲချုပ် နှု၊ <ye: gyout> 警察总督
 ရဲခူး နှု၊ <ye: gwei> 警犬
 ရဲဂျိမင် နှု၊ <re: gyi' min> [英 regiment] 【军】团,联队
 ရဲင် နှု၊ <ye: ngan> (古)勇敢,英勇
 ရဲငန်ပုတ် နှု၊ <ye: ngan bout> 【植】栝属植物
 ရဲစာရေး နှု၊ <ye: s-yei> 警察局文书
 ရဲစား I နှု၊ <ye: za> = ရဲသားစား II နှု၊ <ye: za> 英
 勇,勇敢
 ရဲစော နှု၊ <ye: zaw> ①勇敢高尚的人 ②帝王
 ရဲစိတ်ရဲမာန် နှု၊ <ye: zeit ye: man> 勇气,胆量,英雄气概
 ရဲစိတ်ရဲသွေး နှု၊ <ye: zeit ye: dhwei> 勇气,胆量,英雄气概
 ရဲစွမ်းသတ္တိ နှု၊ <ye: sun: that ti> 勇气,勇敢
 ရဲဆု နှု၊ <ye: zu> 英勇奖
 ရဲဆေးတင် က၊ <ye: zei: tin> 壮胆: မိမိစိတ်ကို ~ ၏။ 为
 自己壮胆。
 ရဲဇာနည် နှု၊ <ye: za ni> 勇士,英雄,英烈
 ရဲညွှန် နှု၊ <ye: nyun> 进行军训的青少年组织成员
 ရဲဌာန နှု၊ <ye: hta na> 警察局,派出所: ~ အုပ် 警长
 ရဲတံခွန် နှု၊ <ye: d-gun> 军旗
 ရဲတိုက် နှု၊ <ye: dait> 城堡
 ရဲတိုက်ခံမြို့ နှု၊ <ye: dait khan myo> 城堡
 ရဲတင်း I နှု၊ <ye: din> ①一种赞颂英勇壮烈的业绩或英
 雄人物的四言诗体 ②斧子,斧头,大斧: ~ ပုဆိန် 斧子
 / ~ ပေါက်ဆိန် 斧头 II နှု၊ <ye: din> 勇敢,大胆:
 ရဲတင်းတင်း 大胆地,勇敢地
 ရဲတင်းဆော် က၊ <ye: din: hsaw> (诗)高唱战歌出征
 ရဲတင်းတီး က၊ <ye: din: ti> = ရဲတင်းဆော်
 ရဲတင်းဘွဲ့ နှု၊ <ye: din: bwe> 缅甸一种诗体
 ရဲတင်းမော်ကွန်း နှု၊ <ye: din: maw gun> = ရဲတင်းဘွဲ့
 ရဲတင်းသံ နှု၊ <ye: din: dhan> 豪言壮语
 ရဲတပ် / ရဲတပ်ဖွဲ့ နှု၊ <ye : tat / ye: tat phwe> 警察部队
 ရဲတုတ် နှု၊ <ye: tut> 鲜红色的
 ရဲဖော် နှု၊ <ye: paw> = ရဲဘော်
 ရဲပိုလ် နှု၊ <ye: bo> 警长
 ရဲဘော် နှု၊ <ye: baw> ①同志,战友: ~ စိတ် 同志感,同
 志感情 / ~ ဖွဲ့သည်။ 结为战友。/ ~ ဝ ဝ 女同志 ②战